



The Role of Awareness Raising in



Human Rights

Presented by
U Kaung Khant Zin

Objective

To share knowledge about awareness raising which plays a key role in Human Rights.

Contents

Human Rights Awareness Raising

Human Rights Education (HRE)

Promotion of Human Rights

Human Rights Awareness Raising


Awareness Raising

- ❖ can be a tool for advocacy,
- ❖ to convince policy makers of the urgency of a certain issue of human rights,
- ❖ Can be backed up by the whole segment of the community!

Human Rights Awareness Raising

- Spreading human rights awareness raising among the common people in their language is vital for creating a culture of human rights.
- Unless people are aware about their human rights, they cannot protect their rights or seeks redressal when it is violated.

Why is Human Rights Awareness Raising important?






What is Human Rights Awareness Raising?

Human Rights Awareness-raising is a process that seeks to inform and educate people about human rights to influence their attitudes, behaviors, and beliefs toward, achieving a defined purpose or goal.


Ref: <https://www.sdgaccountability.org/working-with-informal-processes/raising-awareness-through-public-outreach-campaigns/#:~:text=Awareness%2Draising%20is%20a%20process,1>

Human Rights awareness-raising activities



- Workshops
- Sharing information
- Public relations activities

Effectiveness of Awareness Raising




Which is the key role of Awareness Raising in human rights?






What is Human Rights Education?

- “A lifelong process by which people at all levels of development and in all strata of society learn respect for the dignity of others and the means and methods of ensuring that respect in all societies”. (According to the UN decade document for human rights education (1995-2004))
 - All educational activities; training, information, awareness raising, and learning aimed at promoting universal respect for and observance of all human rights
- 

Methods of Human Rights Education



Goals of Human Rights Education

1

Promote respect for the human rights of all individuals.

2

Develop the knowledge, skills, and values.

3


Help foster understanding, tolerance, and gender equality.



Outcomes of Human Rights Education (HRE)

- Improve human rights knowledge
- Increased ability to re-use previously understood human rights knowledge
- The situation encountered can be analyzed from the perspective of human rights
- Violations of human rights themselves cannot be violated, and if violated by others, they can be reviewed and resolved

Promotion of Human Rights





Q & A

TIME

Thank
you!



Human Rights



လူ့အခွင့်အရေးအသိပညာဖြင့်တင်ရေး၏ အခန်းကဏ္ဍ



ဦးကောင်းခန့်ဇင်
ဦးစီးအရာရှိ

ရည်ရွယ်ချက်

လူ့အခွင့်အရေးတွင် အရေးကြီးသော အခန်းကဏ္ဍ၌ ပါဝင်သော အသိပညာဖြင့်တင်ရေးနှင့်စပ်လျဉ်းသည့် ဗဟုသုတများ မျှဝေရန်

ပါဝင်သည့်အကြောင်းအရာများ

လူ့အခွင့်အရေး အသိပညာမြှင့်တင်ရေး

လူ့အခွင့်အရေးပညာရေး

လူ့အခွင့်အရေးအားပေးမြှင့်တင်ရေး

လူ့အခွင့်အရေးအသိပညာမြှင့်တင်ရေး

အသိပညာမြှင့်တင်ရေးဆိုသည်မှာ -

- အားပေးထောက်ခံမှုအတွက် အထောက်အကူပြုကိရိယာ၊
- လူ့အခွင့်အရေး အကြောင်းကိစ္စတစ်ခု၏ အရေးကြီးမှုကို မူဝါဒချမှတ်သူများ ယုံကြည်လက်ခံလာရန် အထောက်အကူပြုသည်။
- လူ့အခွင့်အရေးအား လူ့အဖွဲ့အစည်း၏ အစိတ်အပိုင်းတစ်ခုလုံးက ထောက်ခံအားပေး လာစေရန် အထောက်အကူ ပြုသည့်အရာ။

လူ့အခွင့်အရေးအသိပညာမြှင့်တင်ရေးဆိုသည်မှာ -

- ❖ သာမန် လူများအတွင်း ၎င်းတို့၏ ဘာသာစကားဖြင့် လူ့အခွင့်အရေးအသိပညာ မြှင့်တင်ရေး ပြန့်ပွားစေခြင်းသည် လူ့အခွင့်အရေးယဉ်ကျေးမှုတစ်ရပ် ဖန်တီးဖြစ်ပေါ်လာစေရေးအတွက် အလွန်ပင်အရေးကြီးသည့် အရာဖြစ်ခြင်း
- ❖ လူ့အခွင့်အရေးအသိမရှိပါက ၎င်းအသိမရှိသူများသည် သူတို့၏အခွင့်အရေးကို ကာကွယ်ခြင်း၊ ချိုးဖောက်ခံရပါ က ကုစားမှု ရှာဖွေခြင်းတို့ မပြုလုပ်နိုင်ပေ။

ဘာကြောင့်

လူ့အခွင့်အရေးအသိပညာဖြင့်တင်ခြင်းသည်
အရေးကြီးသနည်း။

အမျိုးသားလူ
အခွင့်အရေး
အဖွဲ့အစည်း
များ

အဓိက တာဝန်
(၂) ရပ်

ဖြင့်တင်ခြင်း

ကာကွယ်ခြင်း

လူ့အခွင့်အရေး
အသိပညာ
ဖြင့်တင်ခြင်း

အသိပညာပေး
ခြင်း၊
စည်းရုံးလှုံ့ဆော်
ခြင်းစသည်များ
ဖြင့်



ချိုးဖောက်မှုမှ
အား
ဟန့်တားပိတ်ပင်
ခြင်း၊ ဥပဒေ
ပြင်ဆင်ခြင်း
စသည်

လူ့အခွင့်အရေးအသိပညာမြှင့်တင်ခြင်း

လူ့အခွင့်အရေးအသိပညာမြှင့်တင်ခြင်းဆိုသည်မှာ သတ်မှတ်ထားသည့် ရည်ရွယ်ချက်/ ပန်းတိုင်ဆီသို့ ရောက်ရှိစေလျက် လူ့အခွင့်အရေးအကြောင်း လူအများကို အသိပညာ ပေးခြင်းဖြင့် ၎င်းတို့၏ သဘောထားအမြင်များ၊ အပြုအမူများနှင့် ယုံကြည်ချက် များအပေါ် သြဇာသက်ရောက်မှုရှိစေရန် နည်းလမ်းများဖြင့် ရှာဖွေဆောင်ရွက်သည့် လုပ်ငန်းစဉ် တစ်ခုဖြစ်သည်။

Ref: <https://www.sdgaccountability.org/working-with-informal-processes/raising-awareness-through-public-outreach-campaigns/#:~:text=Awareness%2Draising%20is%20a%20process,1>

လူ့အခွင့်အရေးအသိပညာဖြင့်တင်ခြင်းလှုပ်ရှားဆောင်ရွက်မှုများ



- အလုပ်ရုံဆွေးနွေးပွဲများ
- သတင်းအချက်အလက်များ မျှဝေခြင်း
- အများပြည်သူနှင့်ဆက်စပ်သော အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုများ

လူ့အခွင့်အရေးအသိပညာဖြင့်တင်ရေး၏ ထိရောက်မှု



လူ့အခွင့်အရေး အသိပညာမြှင့်တင်ရေး၌ အရေးကြီး အခန်းကဏ္ဍဖြစ်သည့် လူ့အခွင့်အရေးပညာရေး

(၁)
လူ့အခွင့်အရေး အသိပညာ မြှင့်တင်ခြင်း
 သတ်မှတ်ထားသည့် ရည်ရွယ်ချက်/ ပန်း တိုင်ဆီသို့ ရောက်ရှိစေလျက် လူ့အခွင့် အရေးအကြောင်း လူအများကို အသိပညာ ပေးခြင်းဖြင့် ၎င်းတို့၏ သဘောထား အမြင်များ၊ အပြုအမူများနှင့် ယုံကြည် ချက်များအပေါ် ဩဇာသက်ရောက်မှုရှိ စေရန် နည်းလမ်းများဖြင့် ရှာဖွေ ဆောင် ရွက်သည့် လုပ်ငန်းစဉ် တစ်ခု ဖြစ်သည်။

(၂)
အသိပညာမြှင့်တင်ရေး လုပ်ငန်းစဉ်များ
 အလုပ်ရုံဆွေးနွေးပွဲများ သတင်းအချက်အလက်များ မျှဝေခြင်း အများပြည်သူနှင့်ဆက် စပ်သော အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုများ


(၃)
ထိရောက်မှုများ
 စိတ်နေသဘောထား အပြုအမူ (အမူအကျင့်) များ ပြောင်းလဲလာခြင်း၊ လူ့အခွင့်အရေးစံနှုန်းများကို လိုက်လျောညီထွေ ဖြစ်အောင် ကျင့်သုံးခြင်း

(၄)
လူ့အခွင့်အရေးပညာရေး
 လူ့အခွင့်အရေးအားလုံး အပေါ် လူသားအားလုံးနှင့် သက်ဆိုင်သော လေးစာမှုနှင့် လက်ခံကျင့်သုံးမှု မြှင့်တင်ရန်

လူ့အခွင့်အရေးပညာရေး

- ▶ သူတစ်ပါး၏သိက္ခာကိုလေးစားရန်နှင့် လူ့ဘောင်အဖွဲ့အစည်းအားလုံးတွင် လေးစားသမှု ဟူသည်ကို သေချာစေရန် ဆောင်ရွက်ရမည် နည်းလမ်းများနှင့်နည်းစနစ်များ အား ဖွံ့ဖြိုးမှုအဆင့် အားလုံးနှင့်လူ့ဘောင်အဖွဲ့အစည်း၏ အလွှာအားလုံးမှ လူများမှ လေ့လာ သင်ယူသည့် တစ်သက်တာ လုပ်ငန်းစဉ်များ {UN decade document for human rights education (1995-2004)}
- ▶ သင်တန်းများ၊ သတင်းအချက်အလက်များ၊ အသိပညာဖြင့်တင်ရေးစသည့်ပညာပေးရေး ဆိုင်ရာဆောင်ရွက်မှုအားလုံးနှင့်လူ့အခွင့်အရေးအားလုံးအပေါ်လူသားအားလုံးနှင့်ဆိုင် သောလေးစားမှုနှင့်လက်ခံကျင့်သုံးမှုဖြင့်တင်ရန်ရည်ရွယ်သည့်လေ့လာသင်ယူမှုများ

လူ့အခွင့်အရေး ပညာပေးဆိုင်ရာနည်းလမ်းများ



ပန်းတိုင်များ

1

လူတစ်ဦးတစ်ယောက်ချင်းစီ၏ လူ့အခွင့်အရေး အပေါ် လေးစားမှု မြှင့်တင်ရန်

2

အသိပညာဗဟုသုတ၊ စွမ်းဆောင်ရည်နှင့် တန်ဖိုးများ တိုးတက်လာ စေရန်

3

နားလည်နိုင်စွမ်း၊ မတူညီသော ထင်မြင်ယူဆမှုများအပေါ် သည်းခံ နိုင်စွမ်းနှင့် ကျား/မ တန်းတူ ညီမျှရေး အပေါ် အားပေး မြှင့်တင်ရန်

လူ့အခွင့်အရေးပညာပေးဆောင်ရွက်ခြင်း၏ ရလဒ်များ

- လူ့အခွင့်အရေးအသိပညာဗဟုသုတများ တိုးပွားလာခြင်း
- လူ့အခွင့်အရေးကို နားလည်သိရှိပြီး လူ့အခွင့်အရေးအသိကို ပြန်လည် အသုံးပြုနိုင်စွမ်း တိုးပွားလာခြင်း
- ရင်ဆိုင်ကြုံတွေ့ရသော အခြေအနေများကို လူ့အခွင့်အရေး ရှုထောင့်မှ ခွဲခြမ်းစိတ်ဖြာသုံးသပ်နိုင်ခြင်း
- လူ့အခွင့်အရေးချိုးဖောက်ခြင်းနှင့်စပ်လျဉ်း၍ ကိုယ်တိုင် မကျူးလွန် ခြင်းနှင့် အခြားလူချိုးဖောက်ခံရပါက သုံးသပ်ဖြေရှင်း ပေးနိုင်ခြင်း

လူ့အခွင့်အရေးမြှင့်တင်ရေး လုပ်ငန်းစဉ်





Q & A

TIME

Thank
you!



Human Rights